

သမတအိမ်တော်၊ ရန်ကုန်မြို့

၁၉၅၃ ခုနှစ်၊ ကယားပြည်နယ် ကောင်စီအမတ်များ၏ စရိတ်ကြေးငွေ အက်ဥပဒေ။

၁၉၅၃ ခုနှစ်၊ ကယားပြည်နယ် အက်ဥပဒေ အမှတ် ၂။

၁၃၁၅ ခုနှစ်၊ နယုန်လဆန်း ၆ ရက်။

(၁၉၅၃ ခုနှစ်၊ မေလ ၁၈ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖော်ပြပါ အက်ဥပဒေကို ထုတ်ပြန် ကျေညာသည်။

၁။ ။ ဤအက်ဥပဒေသည်၊ ၁၉၅၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစ၍၊ အာဏာတည်သည်ဟု မှတ်ယူရမည်။

၂။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင်-

(က) “ညီလာခံ” ဆိုသည်မှာ ကယားပြည်နယ်ကောင်စီ ညီလာခံကိုဆိုလိုသည်။

(ခ) “ကော်မတီအစည်းအဝေး” ဆိုသည်မှာ ကယားပြည်နယ်ကောင်စီကသော်၎င်း၊ ကယားပြည်နယ် ဥက္ကဋ္ဌကသော်၎င်း၊ ရွေးချယ်ခန့်အပ်သော ကော်မတီ၊ သို့မဟုတ် ဆပ်ကော်မတီ အစည်းအဝေးကို ဆိုလိုသည်။

(ဂ) “ကောင်စီအမတ်” ဆိုသည်မှာ ပါလီမန်၏ ကယားပြည်နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ်များကို ဆိုလိုသည်။ သို့ရာတွင် ကယားပြည်နယ်ဥက္ကဋ္ဌနှင့် ပါလီမန်အတွင်းဝန်များမပါချေ။

၃။ ။ ကောင်စီအမတ်တဦးသည်-

(က) ပါလီမန်လွှတ်တော် ကျင်းပဆဲ မဟုတ်သည့်အချိန်တွင်၊ ညီလာခံ သို့တည်းမဟုတ် ကော်မတီ အစည်းအဝေး ကျင်းပစဉ်အတွင်း ထိုကျင်းပရာဒေသ၌ရှိနေသည့်အတွက် နေ့တွက်စရိတ် တရက်လျှင် ကျပ် ၂၀ (နှစ်ဆယ်ကျပ်) ကျ၊

(ခ) ကျင်းပရာဒေသမဟုတ်သည့် အခြားဒေသမှ ညီလာခံသို့၊ သို့တည်းမဟုတ် ကော်မတီအစည်းအဝေး သို့တက်ရောက်ရလျှင် စတင်တက်ရောက်သည့်နေ့မတိုင်မီ တရက်အတွက်နှင့်နောက်ဆုံးတက်ရောက်ပြီး သည့်နေ့ နောက်တရက်အတွက်ပါ ထည့်သွင်း၍ ထိုကောင်စီအမတ်သည် နေ့တွက်စရိတ်တရက်လျှင် ကျပ် ၂၀ (နှစ်ဆယ်ကျပ်) ကျ ရယူခွင့်ရှိသည်။

သို့ရာတွင် ပါလီမန်လွှတ်တော်တရပ်ရပ်၊ အမတ်တဦးအဖြစ်ဖြင့် နေ့တွက်စရိတ်ကို ထုတ်ယူခွင့်ရှိသော ကောင်စီအမတ်တဦးသည် ထိုကဲ့သို့ထုတ်ယူသည့်အတွက် နေ့တွက်စရိတ်ကို ဤအက်ဥပဒေအရ၊ ရယူခွင့် မရှိစေရ။

၄။ ။ ကောင်စီအမတ်တဦးသည်၊ ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသည့်စရိတ်အပြင် ညီလာခံ သို့တည်းမဟုတ်

ကော်မတီအစည်းအဝေးတရပ်ရပ်သို့ တက်ရောက်ရန်အလို့ငှါ သွားလာရသည့်အတွက် ဤအက်ဥပဒေ အရ၊ ပြဋ္ဌာန်းထားသော နည်းဥပဒေများရှိပါက ၎င်းနည်းဥပဒေများအရ၊ သတ်မှတ်သော စည်းကမ်း ချက်များနှင့်အညီ ခရီးစရိတ်များကို ရယူခွင့်ရှိသည်။

ဤအက်ဥပဒေအရ ပြဋ္ဌာန်းထားသော နည်းဥပဒေများမရှိမီ ကာလအတွင်း ၁၉၅၂ နှစ်၊

ပြည်သူ့လွှတ်တော်အမတ်များလစာနှင့် စရိတ်ကြေးငွေများ၊ နည်းဥပဒေများအရ ခရီးစရိတ်များကို
ရယူခွင့်ရှိစေရမည်။

ခြွင်းချက်။ ။ သို့ရာတွင် ပါလီမန်လွှတ်တော်တရပ်ရပ်၏ အမတ်တစ်ဦးအဖြစ်ဖြင့် ခရီးစရိတ်များကို ရယူခွင့်ရှိသော
ကောင်စီအမတ်တစ်ဦးအား မိမိလာရသော ခရီးအတွက် သို့တည်းမဟုတ် ခရီးများအတွက် ဤအက်ဥပဒေအရ၊
ခရီးစရိတ်များကို ထုတ်ယူခြင်းမပြုရ။

၅။ ။ အငြိမ်းစားအစိုးရအမှုထမ်း၊ သို့မဟုတ် အငြိမ်းစား နယ်အမှုထမ်းတစ်ဦးသည်၊ ဤအက်ဥပဒေ ပါပြဋ္ဌာန်း ချက်များအရ၊
စရိတ်များကို ထုတ်ယူသည့်အတွက် ထိုသူ၏ ပင်ရှင်လစာကိုမထိခိုက်စေရ။

၆။ ။ (က) ၁၉၅၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှစ၍၊ ဤအက်ဥပဒေ ထုတ်ပြန်ကျေညာသည့်နေ့အထိကာလ အတွင်း၊
ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များအရ ရယူခွင့်ရှိသော စရိတ်များကို ဤအက်ဥပဒေ အာဏာတည်သည့်နေ့မှစ၍ ၆
လအတွင်းတောင်းဆိုရမည်။

(ခ) ဤအက်ဥပဒေ ထုတ်ပြန်ကျေညာသည့်နေ့မှစ၍ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များအရ ရယူခွင့် ရှိသောစရိတ်များကို
ရယူခွင့်ရှိသောနေ့ရက်မှစ၍ ၆ လအတွင်း တောင်းဆိုရမည်။

၇။ ။ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များကို ပြီးမြောက်အောင်မြင်စေရန်၊ ဥက္ကဋ္ဌသည်၊ နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဦးဘဦး၊

နိုင်ငံတော်သမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၅ ခုနှစ်၊ နယုန်လဆန်း ၆ ရက်။

(၁၉၅၃ ခုနှစ်၊ မေလ ၁၈ ရက်။)

အမိန့်အရ၊

ပါစိန်၊

နိုင်ငံတော်သမတကြီး၏အတွင်းဝန်။